

# ကျန်းမာရေးအာမခံမရှိဘူးလား။

## COVID-19 ဝန်ဆောင်မှုများ လိုအပ်ပါသလား။

COVID-19 ရှိမရှိ စစ်ဆေးခြင်း၊ ကုသမှုနှင့် ကာကွယ်ဆေးများကို အခမဲ့ ရရှိနိုင်ပါသည်။



### ဝန်ဆောင်မှုများကို မည်သူတို့က ရရှိနိုင်ပါသနည်း။

ကျန်းမာရေး အာမခံမရှိသူတိုင်းသည် ၎င်းတို့၏ လူဝင်မှုကြီးကြပ်ရေး အခြေအနေများအပေါ် ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ရရှိနိုင်ပါသည်။ လူမှုဖူလုံရေး နံပါတ် နှင့်/သို့မဟုတ် အစိုးရမှ ထုတ်ပေးထားသည့် ID ကို တောင်းဆိုမည်ဖြစ်သော်လည်း ၎င်းသည် မဖြစ်မနေ တင်ပြရန် မလိုပါ။

### အခမဲ့ ဆိုတာဘာလဲ။

- ✓ COVID-19 ရှိ/မရှိ စစ်ဆေးခြင်း
- ✓ COVID-19 အတွက် ကုသမှု
- ✓ COVID-19 အတွက် ကာကွယ်ဆေးများ

### အခမဲ့ကို ဘယ်လိုပုံစံနဲ့ ရနိုင်တာလဲ။

ပြည်ထောင်စုအစိုးရ၏ **Uninsured Program** (အာမခံမရှိသူများအတွက် အစီအစဉ်) သည် ကျန်းမာရေးအာမခံမရှိသည့် မည်သူ့ကိုမဆို ပေးအပ်သည့် COVID-19 ဝန်ဆောင်မှုများဖြစ်ပါသည်။



## နောက်ထပ်အချက်

## အလက်များ

### လူနာများအတွက်

<https://www.hhs.gov/coronavirus/cares-act-provider-relief-fund/for-patients>

### ကျန်းမာရေး

### စောင့်ရှောက်မှုပံ့ပိုးသူများအတွက်

<https://coviduninsuredclaim.link/health.com>

### အရေးကြီး အသေးစိတ်အချက်များ

- လူတိုင်းသည် ၎င်းတို့၏ လူဝင်မှုကြီးကြပ်ရေး အခြေအနေများအပေါ် ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ COVID-19 ဝန်ဆောင်မှုများကို ရရှိနိုင်ရန် အကျိုးဝင်ပါသည်။ စစ်ဆေးခြင်း၊ ကုသမှု သို့မဟုတ် ကာကွယ်ဆေးထိုးနှံမှုများကို ပြည်ထောင်စုအစိုးရမှ ပေးချေသည့်အတွက်ကြောင့် မည်သူတစ်ဦးတစ်ယောက်၏ လူဝင်မှုကြီးကြပ်ရေး အခြေအနေကို သက်ရောက်မှုရှိစေမည်မဟုတ်ပါ။ သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့အစည်းများနှင့် မျှဝေခြင်းပြုမည်မဟုတ်ပါ။
- သင်သည် အာမခံထားခြင်းမရှိသူဖြစ်ပြီး COVID-19 စစ်ဆေးခြင်း သို့မဟုတ် ကုသမှုနှင့် ဆက်စပ်သည့် ကျသင့်ငွေတောင်းခံလွှာကို ရရှိထားပါက သင့်ကျန်းမာရေးစောင့်ရှောက်သူအား သင့်ထံတွင် တောင်းခံမည့်အစား HRSA COVID-19 Uninsured Program (HRSA COVID-19 အာမခံမရှိသူများအတွက် အစီအစဉ်) ထံမှ ကျသင့်ငွေတောင်းခံရန် တောင်းဆိုပါ။
- သင်သည် အာမခံထားရှိသူမဟုတ်သည့်အပြင် အစိုးရသည် သင့်စောင့်ရှောက်မှုအတွက် သင့်ကျန်းမာရေး စောင့်ရှောက်မှုပံ့ပိုးသူအား ပေးချေပေးပြုလုပ်နေပါက သင့်ကို COVID-19 ဝန်ဆောင်မှုများအတွက် ငွေကြေးတောင်းခံမှု ပြုလုပ်မရနိုင်ပါ။ သင့်အနေဖြင့် ငွေတောင်းခံလွှာကို ရရှိထားပြီး ၎င်းအတွက် ပေးချေပြီးသားဖြစ်ပါက သင့်အား ငွေပြန်အမ်းပေးရမည်ဖြစ်ပြီး သင်သည် ထိုငွေတောင်းခံလွှာအား ပေးပို့ခဲ့သည့် လူပုဂ္ဂိုလ် သို့မဟုတ် ဆေးရုံနှင့် ဦးစွာ စကားပြောဆိုသင့်ပါသည်။ ၎င်းတို့က ငွေတောင်းခံလွှာကို ပယ်ဖျက်ပေးခြင်းမရှိလျှင်ဖြစ်စေ သင့်အား ငွေပြန်အမ်းပေးလျှင်ဖြစ်စေ HHS အထွေထွေ စုံစမ်းစစ်ဆေးရေးမှူးရုံးသို့ ဖုန်းနံပါတ် 1-800-HHS-TIPS ကို ဆက်သွယ်ပါ သို့မဟုတ် တိုင်ကြားမှုကို ပေးပို့ရန်အတွက် <https://TIPS.HHS.GOV> သို့ သွားရောက်ကြည့်ရှုပါ။
- အခမဲ့ COVID-19 ဝန်ဆောင်မှုများကို ရရှိနိုင်ရန်အတွက်သင့်တွင် လူမှုဖူလုံရေး နံပါတ် သို့မဟုတ် အစိုးရမှ ထုတ်ပေးထားသည့် ID မလိုအပ်ပါ။
- ဆရာဝန်၊ ဆေးဝါးဌာန၊ သို့မဟုတ် ဆေးခန်းသည် ဤအချက်အလက်များကို တောင်းဆိုနိုင်သော်လည်း ၎င်းအချက်အလက်များသည် သင့်အား အာမခံမရှိသူဖြစ်ကြောင်း အတည်ပြုနိုင်ရန်သာဖြစ်ပြီး သို့မှသာ သင့်ကို Uninsured Program (အာမခံမရှိသူများအတွက် အစီအစဉ်) မှ သင့်အတွက် ပေးချေနိုင်မည်ဖြစ်သည်။
- သင်သည် လူမှုဖူလုံရေး နံပါတ် သို့မဟုတ် အစိုးရမှ ထုတ်ပေးထားသည့် ID ကို မတင်ပြနိုင်ပါကလည်း COVID-19 အတွက် ကုသခြင်း၊ စစ်ဆေးခြင်း၊ သို့မဟုတ် ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ရရှိနေဦးမည်ဖြစ်သည်။
- COVID-19 ကာကွယ်ဆေးထိုးနှံမှုများအတွက် သင့်ကို ကျသင့်ငွေတောင်းခံမရနိုင်ပါ။ သင့်အနေဖြင့် ငွေတောင်းခံလွှာကို ရရှိထားပါက ထိုငွေတောင်းခံလွှာအား ပေးပို့ခဲ့သည့် လူပုဂ္ဂိုလ် သို့မဟုတ် ဆေးရုံနှင့် ဦးစွာ စကားပြောဆိုသင့်ပါသည်။ ၎င်းတို့က ငွေတောင်းခံလွှာကို ပယ်ဖျက်ပေးခြင်းမရှိလျှင် HHS အထွေထွေ စုံစမ်းစစ်ဆေးရေးမှူးရုံးသို့ ဖုန်းနံပါတ် 1-800-HHS-TIPS ကို ဆက်သွယ်ပါ သို့မဟုတ် တိုင်ကြားမှုကို ပေးပို့ရန်အတွက် <https://TIPS.HHS.GOV> သို့ သွားရောက်ကြည့်ရှုပါ။